



MGMA NEWSLETTER

September 2019 Issue



Apparel Sourcing Paris

Pg.3

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ အသင်းဝင် ကုမ္ပဏီများမှ ရေဘေး အတွက် လှူဒါန်း ခြင်း (စာ - ၂)

UMFCCI နှစ် ၁၀၀ပြည့် အခမ်းအနား (စာ - ၄-၅)

ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် ကူးသန်းရောင်းဝယ်ရေး ညီလာခံ (စာ - ၆-၇)

အပြည်ပြည်ဆိုင်ရာ အထည်အလိပ် ၂၅ နှစ်ပြည့် (စာ - ၇-၈)

အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများ

၁

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ အသင်းဝင်
ကုမ္ပဏီများမှ ရေဘေး အတွက် လှူဒါန်း ခြင်း

၂

ဥရောပတွင် အကြီးဆုံး အထည်ချုပ်ပြပွဲ ဖြစ်သော အဝတ်အထည်ပြပွဲ
ပဲရစ် (Apparel Sourcing Paris) ကို ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့ပြီး
မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ MGMA အဖွဲ့ဝင် ကုမ္ပဏီ မှ ပါဝင်ပြခဲ့

၃

UMFCCI နှစ် ၁၀၀ ပြည့်ပွဲအဖြစ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ
(Centennial International Expo) ကျင်းပ

၄-၅

ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ ၂ နိုင်ငံအကြား အထည်အလိပ်များ
တင်ပို့ရောင်းချ၊ ရင်းနှီးမြှုပ်နှံ နိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးခြင်း

၆

ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် ကူးသန်း
ရောင်းဝယ်ရေး ညီလာခံ

၆-၇

အပြည်ပြည်ဆိုင်ရာ အထည်အလိပ်

၇-၈

၂၅ နှစ်ပြည့် VIP အခမ်းအနား နှင့် စားပွဲဝိုင်းတွေ့ဆုံ ဆွေးနွေး

အငြင်းပွားမှု ငြိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသော

၉

စာချုပ်များအတွက် သက်တမ်းကို အလုပ်သမားဥပဒေ ပြဋ္ဌာန်းမထားခြင်း

အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများ

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) နှင့် Foreign Trade Association of German Retailers (AVE) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ MGMA အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များပါဝင်ဖွဲ့စည်းထားသည့် လုပ်ငန်း ကော်မတီများ၏ လုပ်ငန်းများ ထိရောက်အောင်မြင်စေရန် နှင့် MGMA ရုံးအဖွဲ့၏ စွမ်းဆောင်ရည်တိုးတက် စေရန်အတို့အတွက် AVE ၏ အကူအညီဖြင့် MGMA ရုံးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို အောက်အတိုင်း ပြုလုပ်ခဲ့သည်။

1. Human Resources (HR) Development Planning Workshop
2. Workshop with MGMA Organizational Support staff Members
3. Moderation/facilitation workshop for MGMA ECs and Staffs
4. Meeting and Workshop for Working Group of Social Compliance
5. Meeting and Workshop for Working Group of Info Tech Hub and Skill Development
6. Induction and Teambuilding Workshop for MGHRDC





မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ အသင်းဝင် ကုမ္ပဏီများမှ ရေဘေး အတွက် လှူဒါန်း ခြင်း

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသင်းဝင် ကုမ္ပဏီများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ရေဘေးဒုက္ခ ခံစားနေရသော နေရာများအတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် တွင် နာရေးကူညီမှုအသင်း-ရန်ကုန် သို့ အလှူငွေများ နှင့် အဝတ်အထည်များ ကို သွားရောက် လှူဒါန်းခဲ့ကြသည်။ လှူဒါန်းခဲ့ပမာဏမှာ စုစုပေါင်း အလှူငွေ - ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) ကျပ်တိတိနှင့် အဝတ်အထည် စုစုပေါင်းတန်ဖိုး - ၈,၂၁၅,၄၅၀ (ရှစ်ဆယ့်နှစ်သိန်းတစ်သောင်းငါးထောင်လေးရာငါးဆယ်) ကျပ်တိတိ တို့ဖြစ်သည်။



မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အလှူငွေနှင့် အလှူပစ္စည်း ထည့်ဝင်သော အသင်းဝင် ကုမ္ပဏီများမှာ -

- Garment & Process Global Co., Ltd.
- Hanjen Garment Co., Ltd.
- Mingalar Sumbiri Garment Co., Ltd.
- Myanmar Wise Pacific Apparel Yangon.

- Asia Vista Garment
- Thong Thai Textile Myanmar Co., Ltd.
- Opal Int'l Co., Ltd.

ဥရောပတွင် အကြီးဆုံး အထည်ချုပ်ပြပွဲ ဖြစ်သော ပဲရစ် အဝတ်အထည် ပြပွဲ (Apparel Sourcing Paris) ကို ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြင့် MGMA အဖွဲ့ဝင် ကုမ္ပဏီ များ ပါဝင်ပြခဲ့



ဥရောပတွင် အကြီးဆုံး အထည်ချုပ်ပြပွဲ ဖြစ်သော ပဲရစ် အဝတ်အထည် ပြပွဲ (Apparel Sourcing Paris) ကို ၁၆ရက်နေ့မှ ၁၉ရက်နေ့ စက်တင်ဘာလ၊ ၂၀၁၉ ခုနှစ် အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပရာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြခန်းပေါင်း ၆၀၀ ကျော် ပြသခဲ့ကြသည်။ မြန်မာနိုင်ငံမှ အထည်ချုပ်ကုမ္ပဏီများသည်လည်း CBI အစီအစဉ် ဖြစ်သော “ကူးပြောင်းချိန်တန်ပြီ - မြန်မာ့အထည်ချုပ်” တွင် တစ်ခု အပါအဝင် ဖြစ်သည်။ ၎င်း အစီအစဉ်သည် ကုမ္ပဏီများကို ကုန်ပစ္စည်းများကို တိုက်ရိုက်တင်ပို့နိုင်ရန်နှင့် မိမိ လိုအပ်ချက်ကို မိမိတို့ကိုယ်တိုင် ဖြည့်စွမ်းနိုင်သော အမှီအခိုကင်းလွတ်သော ကုမ္ပဏီများ ဖြစ်လာစေရန် အဓိကထား ထောက်ပံ့ ကူညီရန် ဖြစ်သည်။



ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့်အတူ နိုင်ငံအတွင်း စွမ်းရည်နှင့် ကျွမ်းကျင်မှုများ တိုးတက်လာစေရန်တို့ဖြစ်သည်။ အဝတ်အထည်ပြပွဲ ပဲရစ် (Apparel Sourcing Paris) တွင် ဦးမြင့်စိုး (ဥက္ကဋ္ဌ - မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း) ဦးဆောင်ကာ မြန်မာနိုင်ငံ ကိုယ်စားပြု ပြသခဲ့ကြသော ကုမ္ပဏီများမှာ -

- Chindwin Banner Co., Ltd.
- Maple Trading Co., Ltd.
- Shwe Sakar Garment Factory
- Shweyi Zabe Garment Manufacturing Co., Ltd.
- Thiri Sandar Garment Co., Ltd.

UMFCCI နှစ် ၁၀၀ ပြည့်ပွဲအဖြစ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ (Centennial International Expo) ကျင်းပ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှစ် ၁၀၀ ပြည့် အထမ်းအမှတ် အနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ (Centennial International Expo) ကို Fortune Plaza တွင် စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ၃ရက်တာ ပြပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။

ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးကူညီလျက် ရှိသည်ဖြစ်ရာ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်စေရေး၊ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရေး၊ ပြည်ပမှ အရည်သွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနိုင်ရေး တို့ဖြစ်သည်။



မြန်မာနိုင်ငံ အထည်ချုပ်လုပ်ရှင်များအသင်း (MGMA) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ညီနောင်အသင်းများမှ တစ်သင်းအပါအဝင် ဖြစ်သောကြောင့် MGMA အနေဖြင့်လည်း ပြခန်း စုစုပေါင်း ၁၂ ခန်းဖြင့် ပါဝင် ပြသ ခဲ့ပါသည်။ ထို ပြခန်း ၁ ခန်း ချင်းစီ တွင် MGMA ၏ အဖွဲ့ဝင် ကုမ္ပဏီများမှ ၁၂ ကုမ္ပဏီ က တာဝန်ယူ ပြသခဲ့ကြသည်။ ပြပွဲတွင် ပါဝင်ပြသခဲ့ကြသော အဖွဲ့ဝင် ကုမ္ပဏီ များသည် မြန်မာနိုင်ငံထုတ် ပစ္စည်း (MADE in MYANMAR) များပြသခဲ့ကြသည်။



ပြသခဲ့သော အသင်းဝင် ကုမ္ပဏီများမှာ

- | | |
|---|--|
| <ul style="list-style-type: none"> • Golden Shine & Seo Ho International • Myanmar Golden Heart Co., Ltd. • Sun Flower Lace Co., Ltd. • Thiri Sandar Garment & General Trading Co-Op Society Ltd. • Textile Palace Co., Ltd. | <ul style="list-style-type: none"> • KPH Manufacturing Co., Ltd. • Panda Textile Co., Ltd • Sweety Bras, Panties & Underwears • Y&P Sewing Machine & Parts • Suyuei Co.,Ltd • Absolo |
|---|--|

ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ ၂ နိုင်ငံအကြား အထည်အလိပ်များ တင်ပို့ရောင်းချ၊ ရင်းနှီးမြှုပ်နှံ နိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးခြင်း



Korea Federation of Textile Industries (KOFOTI)၊ မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားအထည်ချုပ် အဖွဲ့အစည်း (KOGAM) နှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) တို့တွေ့ဆုံ ဆွေးနွေးကြရာ ကိုရီးယားနိုင်ငံမှ အထည်အလိပ်များ ကို တင်ပို့ ရောင်းချ နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် အထည်အလိပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ရန် အတွက် ဆွေးနွေးခဲ့ကြပါသည်။ ဤတွေ့ဆုံ ဆွေးနွေးပွဲကို ၃ရက်နေ့၊ အောက်တိုဘာလ၊ ၂၀၁၉ခုနှစ် တွင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) ရုံးခန်း၌ပြုလုပ်ခဲ့ကြသည်။

ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် ကူးသန်း ရောင်းဝယ်ရေး ညီလာခံ

ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် ကူးသန်း ရောင်းဝယ်ရေး ညီလာခံ ၂၀၁၉ အခမ်းအနားကို ခွီးချောင်၊ ရှောင်ရှင်ပြည်နယ်၊ တရုတ်နိုင်ငံ ၌ တရုတ် အမျိုးသား အထည်အလိပ်နှင့် အဝတ်အထည် ကောင်စီ မှ စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၂ရက်)တာ ဦးစီး ကျင်းပခဲ့ပါသည်။ ဤ ညီလာခံ၏ ဆောင်ပုဒ်မှာ “Win-Win Cooperation and Responsible Development” ဖြစ်သည်။



ဆောင်ပုဒ် သည် “နည်းပညာ တိုးတက်ရေး၊ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ခေတ်နှင့်အညီ ဖက်ရှင် ပြောင်းလဲရေး” နှင့် ယူဆချက် ဖြစ်သော “နှစ်ဦး နှစ်ဘက် အပြန်အလှန် အကြံပေးခြင်း၊ ပူးတွဲလုပ်ဆောင်ခြင်းနှင့် အကျိုးအမြတ်များ မျှဝေခြင်း” တို့တွင် အခြေခံခြင်း ဖြစ်ပြီး ညီလာခံမှ “ကိုယ်စားလှယ်အချင်းချင်း အဆက်အသွယ် အချိတ်အဆက်ရှိစေရန်၊ နှစ်ဦး နှစ်ဘက် အပြန်အလှန် အကျိုးရှိသော ကမ္ဘာလုံးဆိုင်ရာ စက်မှုလက်မှု ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း ရှိစေရန်၊ ကျယ်ပြန့်သော ဆွေးနွေးမှုများ ရရှိစေရန်၊ အချိတ်အဆက်များ တိုးတက် လာစေရန်နှင့် အကြံအဉာဏ်များမှ ပူးတွဲလုပ်ဆောင်ခြင်းဆီသို့ ကူးပြောင်းစေရန်” တို့ကို ကမ်းလှမ်း ဆောင်ရွက် ခဲ့ပါသည်။

ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် ကူးသန်း ရောင်းဝယ်ရေး ညီလာခံ ၂၀၁၉ အခန်းအနားကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA)မှ ဦးကျင်ထွန်း၊ ဦးအောင်မျိုးဟိန်းနှင့် ဦးသိန်းဖေဝင်း တို့မှ တက်ရောက်ခဲ့ ကြပါသည်။

အပြည်ပြည်ဆိုင်ရာ အထည်အလိပ် ၂၅ နှစ်ပြည့် VIP အခမ်းအနား နှင့် စားပွဲဝိုင်းတွေ့ဆုံ ဆွေးနွေးပွဲ

အပြည်ပြည်ဆိုင်ရာ အထည်အလိပ် ၂၅ နှစ်ပြည့် VIP အခမ်းအနား နှင့် စားပွဲဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်း၊ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (NECC) ၌ စက်တင်ဘာလ ၂၅ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။



ဤအခမ်းအနားတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း၊ စားပွဲဝိုင်း တွေ့ဆုံ ဆွေးနွေးခြင်း၊ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အလုပ် အဖွဲ့ (Working Group) တွေ့ဆုံဆွေးနွေးခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။ ဤအပြည်ပြည်ဆိုင်ရာ အထည်အလိပ် ၂၅ နှစ်ပြည့် VIP အခမ်းအနား နှင့် စားပွဲဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA)မှ ဒေါ်ခိုင်ခိုင်နွယ် (အထွေထွေ အတွင်းရေးမှူး) နှင့် ဦးအောင်မျိုးဟိန်း (ဗဟိုအလုပ်မှုဆောင် ကော်မတီ) တို့ တက်ရောက် ပါဝင်ခဲ့ကြပါသည်။



အငြင်းပွားမှု ငြိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသော စာချုပ်များအတွက် သက်တမ်းကို အလုပ်သမားဥပဒေ ပြဋ္ဌာန်းမထားခြင်း

အထည်ချုပ်စက်ရုံများ အများဆုံးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်များအတွင်း ၂၀၁၉ခုနှစ်၊ ဩဂုတ်လမှစ၍ အလုပ်သမား ဆန္ဒပြမှုများ တစ်ကြော့ပြန် အဖြစ်များလာသည်။ အလုပ်သမားအဖွဲ့ချုပ်များ၊ တက်ကြွလှုပ်ရှားသူများက နောက်ခံပြုပေးကြသော စက်ရုံအဆင့် အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်သမားများသည် ၎င်းတို့ အလုပ်လုပ်သည့် စက်ရုံအဝင်အပေါက်များကို ပိတ်ဆို့ပြီး တောင်းဆိုချက်များ ရသည်အထိ ဆန္ဒပြကြသည်ကို တွေ့ကြရသည်။ ထိုသို့ စက်ရုံအဝင်ပေါက်ကို ပိတ်ဆို့ ခြင်းဖြင့် အလုပ်ရှင်များကို အကျပ်ရိုက်စေလျက် ဆုကြေးကဲ့သို့သော အကျိုးစီးပွားဆိုင်ရာ တောင်းဆိုချက်များ ရသည်အထိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များတွင် အကြိမ်ကြိမ်ညှိနှိုင်း တောင်းဆို တက်ကြသည်။ ထိုအခါ အလုပ်ရှင်များဘက်မှ ပြဿနာကို ပြေလည်ချင်စိတ်ဖြင့်

- ဆုကြေးများပိုပေးရသဖြင့် ပိုမိုကုန်ကျသွားမည့် အလုပ်သမားစရိတ်
- ဆန္ဒပြပွဲအပြီး အရှိန်မသေသေးသည့် သမဂ္ဂလှုပ်ရှားမှုများကြောင့် သတ်မှတ်ကုန်ထုတ်လုပ်မှု မရသေးမီ လုပ်ငန်းခွင်တည်ငြိမ်အောင် ထိန်းသိမ်းရမည့် အချိန်ကာလ
- ထိုလှုပ်ရှားမှုများကြောင့် နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲရတော့မည့် စီမံခန့်ခွဲမှုပုံစံ

စသည့် တို့ကို သေသေချာချာ ထည့်သွင်းတွက်ချက်ခြင်းမပြုဘဲ သို့မဟုတ် စက်ရုံအဝင်ပေါက်ကို ပိတ်ဆို့ထားသည့် အခြေအနေကြောင့် ထည့်သွင်းတွက်ချက်ချိန်မရဘဲ လိုက်လျောမှုများ ပြုလုပ်ပြီး ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် နှစ်ဖက်သဘောတူစာချုပ်များ ချုပ်ဆိုတက်ကြသည်။ ပြဿနာမှာ အလုပ်ရှင်များက အထက်ပါ အချက်အလက်များကို ထည့်သွင်းတွက်ချက်ခဲ့ခြင်း မရှိသည့်အပြင် နှစ်ဖက်သဘောတူစာချုပ်များ၌ အချိန်ကာလ ကန့်သတ်ချက်ကိုလည်း ထည့်သွင်းဖော်ပြမှုမရှိကြခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ အခန်း (၇) တွင် ခုံသမာဓိ အဖွဲ့၊ ခုံသမာဓိကောင်စီနှင့် ခုံအဖွဲ့တို့၏ ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ချက် အတည်ဖြစ်သည့် ယနေ့မှ ရက်ပေါင်း ၉၀ ကျော်လွန်ပါက နှစ်ဖက်သဘောတူ ပြင်ဆင်ကာ ပြောင်းလဲနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသည့် နှစ်ဖက်သဘောတူ စာချုပ်နှင့် စပ်လျဉ်း၍ သက်တမ်းနှင့် ပြင်ဆင်နိုင်သည့် နည်းလမ်းတို့ကို ပြဋ္ဌာန်းထားခြင်းမရှိ။ အလုပ်ရှင်များအနေဖြင့် ညှိနှိုင်းမှုများ ပြုလုပ်သည့်အခါ ယင်းအချက်ကို သတိပြုသင့်သည်။

ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆွဲတင်လျှင် ရနိုင်မည် ဟူသော မျှော်လင့်ချက်ဖြင့် ရေရှည်မပေးနိုင်သည့် ဆုကြေးပမာဏများကို အလွယ်မလိုက်လျောကြဖို့ အကြံပြုလိုသည်။ ထိုသို့ လိုက်လျောပြေလည်ခဲ့ကြသော စက်ရုံများတွင် နောက်ပိုင်း ၆လမှ တစ်နှစ်ခန့်ကြာသည့် အခါ အလုပ်သမားများက အလုပ်ရှင်အား စာချုပ်ချိုးဖောက်သည်ဟုသော စွပ်စွဲချက်ဖြင့် ပြန်လည် ဆန္ဒပြလေ့ရှိကြသည်ကို တွေ့ရသည်။

UPCOMING EVENTS

Meeting & Conference

Sr.	Description	Date	Place
1.	3 rd Myanmar Textile Summit 2019	30-31 Oct 2019	SEDONA Hotel, Kabar Aye pagoda road, Yangon.
2.	6 th MGMA Factory Award Dinner	2 nd Nov 2019	Melia Hotel, Kabar Aye pagoda road, Yangon.
3.	The 8 th Myanmar International Textile and Industry Exhibition	1-4 Nov 2019	Yangon Convention center (Inya Lake Hotel Compound)

Training

Sr.	Title	Date	Place
1.	Employment and Child Labour DOs and DON'Ts	19 th Oct 2019, 1:30PM to 4:30PM	1 st Floor, Dakkhina Building, Insein GTI Compound.
2.	Preparing for Audit	26 rd Oct 2019, 9:30PM to 5:30PM	

NEW MEMBERS IN SEPTEMBER 2019

Number of New Factories in September 2019

Country	No. of Factories
China	5
Korea	0
Myanmar	1
TOTAL	6

MEMBERSHIP UPDATE AS OF 2019-09-30

Status	Country	No. of Factories
Active	Myanmar	112
	Chinese	227
	Korea	64
	Japan	19
	Others	136
Inactive	All	(89)
TOTAL (Active)		558



MGMA's 6th ANNUAL FACTORY AWARD DINNER 2019

MGMA is very delighted to cordially invite sponsors, partners and friends to **the MGMA's 6th Annual Factory Awards Dinner 2019** to honour the achievements of MGMA's member factories in manufacturing excellence and progress in social compliance in the workplace.

A trophy and high recognition will be given to the selected factories that have put in the most efforts in improving in the areas of working conditions, workers participation and communication and industrial relations.

MGMA's Annual Factory Awards Dinner is known for its excellence business networking opportunity to meet with MGMA members, manufacturers, buyers and brand representatives, as well as industry service providers. Expectations of participant will be:

- ▶ MGMA's Members
- ▶ Logistics companies, Inspections, Banks etc.
- ▶ Exhibition services
- ▶ Brands/retailers
- ▶ Buyers/Suppliers



DATE

Saturday, 2nd November 2019

TIME

6:30 PM ~ 9:30 PM

VENUE

**MELIA Hotel Grand Ballroom (Level-2)
No.192, Kabar Aye Pagoda Road, Yangon.**



For purchase of tickets are available at MGMA Office, for more information
please call + 95 -1- 2314829, 2300253 (Ext-11) / 09- 443399442 or

E-mail to jpm@myanmargarments.org

Ticket prices: MMK40,000 for members, USD35 for non - members.

Your interests in a sponsorship are most welcome!

Please contact for more information: jpm@myanmargarments.org

Sponsors to MGMA's 6th Factory Award Dinner 2019



The 8th Myanmar Int'l
Textile & Garment
Industry Exhibition

Concurrent with:



1-4 November 2019

Yangon Convention Center, YCC [Inya lake hotel compound]

Leading trade shows tailored for Textile & Garment Industry in ASEAN

The 8th Myanmar International Textile & Garment Industry Exhibition (MTG) concurrent with Myanmar International Textile & Apparel Accessories Exhibition (MitaTex) and Myanmar Int'l Textile Printing Industry Exhibition (Myanmar TEXPRINT) were held from Nov. 1st – 4th at Yangon Convention Center (YCC).

Yorkers has been a leader in organizing exhibitions & trade fairs in ASEAN and South Asia over three decades. Textile & Garment industry event is the most successful industry event we have set up. Textile & Garment-flagship has spread all over the several important manufacturing markets, listed as DTG in Dhaka, Bangladesh, CTG in Phnom Penh, Cambodia, MTG in Yangon, Myanmar, TTG in Taipei, Taiwan and VTG in Ho Chi Minh City, Vietnam.

These exhibitions are not only the leading access for new machineries, equipment and technologies but also the most important tradeshow platform for the local market. That's why we have a strong relationship with international manufacturers who trust us as the best platform to enter the new market.

With great support from the global exhibitors, we are proud to report that there were 135 internationally renowned brands from 13 countries chose MTG, MITATEX and Myanmar TEXPRINT 2019 to be the gateway to join this emerging market.

MTG 2020 will be held from 28-31 August.
We are looking forward to meeting you in MTG 2020.



www.chanchao.com.tw/MTG

TRADE FINANCE



What are AYA Trade Finance services?



Supply Chain Financing

- Account Receivable Financing
- Account Payable Financing



Import Financing

- LC Margin Financing
- Trust Receipt



Export Financing

- Pre-shipment Financing
- Post-shipment Financing



☎ 01 - 231 7777 🌐 ayabank.com 📺 [ayabank](https://www.facebook.com/ayabank)

လူကြီးမင်းတို့၏ ကုန်သွယ်ရေးငွေဝယ်မှု တွင် Cash Flows လည်ပတ်မှု အဆင်ပြေလွယ်ကူစေရန် **AYA Bank မှ Trade Finance** ဝန်ဆောင်မှုများပေးနေပါပြီ။


M S P CAT



CAT POWER SYSTEM

Hot Line: 09-960200783

Facebook icon, QR code, and website icon.

KOREA  **ARMENT ASSOCIATION IN MYANMAR** **Luther.**

Legal Advice. Tax Advice. Corporate Services.

 **PHEE** GROUP
"Sparking Possibilities"

 **50 YEARS**
EXCELLENCE. SIMPLY DELIVERED.
DHL

